

*Ďaw akāsir yamīkāyyārāw: bāĀdvāntīst tānāgār ṭāmbāli yāRom sāmmālāna
yāfārād qize māsāggāt*

2024-08-17

Һезгә атади аисторияґы Рим асимвол иазкыз аиланхарақәа зтәара ҳасабала иқәгылаз алты аисториятә цәәхәа хрылацәажәоит. Ҳара ахыркәшаратә адша аметодология ххы иадырхәоит, уи «цәәхәа цәәхәа иатцаршәны», «арахь мачк» «уахь мачк» акынтә ауп. Ҳара алагамтазы иаазгәартейт, Рим асимвол азы адхәтәи аиланхара иахьа икоу аиланхара аиллюстрация шакәу, убри акнытә уи иахнарғәыпшаауейт, ҳәарада ҳазтагылоу аамтаз азырхәрағтә хәантәи аиланхара – адышәара ағхәара анеикәцахаанза икоу адыхәтәантәи аиланхара шакәу.

ۛک ۛلوس ات سد تای آ ۛک ۛرایگ لیا یناد ین ینگنس ۛک عازن یرخ آ سا یم یراب ۛک تملع ۛک مور لیثمت ۛک خیرات مدی شوپ ۛک سیل اچ تای آ ۛک ۛرایگ لیا یناد وچ ، ۛہ ییگ ۛک رماظ یھب ۛعی رذ ۛک نینوی تایووس روا ۛۛۛۛ ۛۛۛۛ ۛک ملع بللط ۛک تو بن خیرات ۛک سیل اچ تای آ ۛہ یی ۛک شپ وچ ، سیل اتکا تای آ ینعی ، تای آ یلگا ۔ ۛہ ایگ ای ۛک رماظ یم سد تای آ ۛک اس یچ ، ۛہ یی آ ۛل کت مامن ا ۛک ۛلوس تای آ ، ۛہ یی ۛک ۛد ناشن ۛک نوناق ۛک راوت ا ۛل او ۛن دل ج یم مدحتم ۛی ائمتس ای ر باتک ۛک لیا یناد“ ۛو اھت ایگ ای ۛک دن ب رھم وچ ۛک ۛہ ای د رک نی عتم ۛی ۛن مامل ۔ ۛہ لثتم ۛعی رذ ۔“اھت قل عتم ۛس مای ا یرخ آ وچ اھت مصح ۛو اک

၁၉၈၉ ခုနှစ်မှ တနင်္ဂနွေနေ့တရားတော်အထိကာလသည် နှစ်ဆုံးသင်္ဂြိုဟ်နေရက်များ၏ တံဆိပ်ခတ်ထားသောအပိုင်းဖြစ်ပြီး ထိုအရာကို အခန်းငယ် ၁၀ မှ ၁၆ အတွင်းတွင် ပုံဆောင်ပြထားသည်။ ထို့ကြောင့် သတုတမနေ့အက်ဒဗင်တစ်တိုအတွက် စုံစမ်းစီရင်ကာလပိတ်သိမ်းခြင်းသို့ ဦးတည်စသောအရာမှာ အသိပညာတိုးပွားလာခြင်းပင် ဖြစ်သည်။ အကဲဖြတ်မှုမှာ အမေရိကန်ပြည်ထောင်စုအတွင်းရှိ အက်ဒဗင်တစ်ဝါဒ၏ စုံစမ်းစီရင်ကာလသည် တနင်္ဂနွေနေ့တရားတော်၌ အဆုံးသတ်သွားသောကြောင့် ဖြစ်သည်။ အခန်းငယ် ၁၀ မှ ၁၆ အတွင်း၌ ကျွန်ုပ်တို့သည် အခန်းငယ် ၁၄ ကို တွေ့ရပြီး ထိုအခန်းငယ်က ဘုရားသခင်၏လူမျိုးကို “လူယက်သူများ” သည် ရှုပါရုံကို တည်ထောင်ကြသည်ဟု ဖော်ပြထားသည်။

ایک مزا ٹن نوڈی ہو ، ہے یئیگی یک یگدن ئامن یک عزانت ٹئارلم س ج رپ ٹراچ رین یاپ کے 1843 ، انہل سارہ ، ہے اچنہ پ آ مرابود عزانت ی ہو پن یعب مک تقیق ح ی۔ ہے عزانت الہپ اک مور یم خیرات وک ماجنا مشیمہ ، اگی ہوا روا افلا روطب ، عوسی مک ہے اتہاج انہک ید وج ہے یترک حضاو رپ صخش وک سویراونک نادان روا اناد وج ہے عزانت یرخا ہو عزانت ہدوجوم ۔ ہے اترک سایامن عے یرذ کے ادتہا ۔ ہے اتید ٹن اہچ

Мукаддәс қилинған пәйғәмбәрлик логикиси шуни үгитидуки, йүз қириқ төрт миң йеқинда келидигән йәкшәнбә қанунидики өзлириниң синақ муддити йепилиштин бурун мукәммәл бирликкә келиду. Малакиниң Әһдиниң Әлчисиниң тазилағучи оти һазир Ләвийләрни алтун вә күмүчтәк паклимақта. Қир Щәткилик Адам һазир һәқиқәт сөзлири билән Өзиниң хамини тазилимақта.

“Ацныя Яго ў руцэ Ягонаі, і Ён старанна ачысціць такоўню Сваю і збярэ пшаніцу Сваю ў засеці”. Мацвея 3:12. Гэта быў адзін з часоў ачышчэння. Праз словы ісціны мякіна аддзялялася ад пшаніцы. Паколькі яны былі занадта ганарлівыя і самаправедныя, каб прыняць выкрыццё, занадта прывязаныя да свету, каб прыняць жыццё пакоры, многія адварнуліся ад Ісуса. Многія і цяпер робяць тое самае. Душамі сёння выпрабоўваюцца гэтак жа, як выпрабоўваліся тыя вучні ў сінагозе ў Капернауме. Калі ісціна даходзіць да сэрца, яны бачаць, што іх жыццё не адпавядае волі Божай. Яны бачаць патрэбу ў поўнай перамене ў саміх сабе; але не жадаюць узяцца за гэтую працу самаадрачэння. Таму яны гневаюцца, калі іх грахі выкрываюцца. Яны адыходзяць, спакусіўшыся, як і вучні пакінулі Ісуса, наракаючы: ‘Якія жорсткія гэтыя словы! хто можа слухаць гэта?’”
Жаданне вякоў, 392.

У тому, што першыя шістнаццаць віршів є початком останнього пророцтва Даниїла, і що ці вірші узгоджуються з останніми шістьма віршами розділу, вбачається, що Альфа й Омега використовує вірші на початку, щоб звершити остаточне відокремлення мудрих від нечестивих, представлене через Даниїла в дванадцятому розділі, яке відбувається тепер.

Nkɔmhyefoɔ adanse a eto so mmiensa a ekyere saa akasakasa no aniberee ne se, honhom mu nhyeasee, nam Onuawa White atweresem so, gyina pintinn so ma 1843 akwampaefoɔ mfonini no, a eɛda Roma ho akasakasa a ewo nkyekyemu dunan no adi. Mfiasee akasakasa no gyina ho ma awiee akasakasa no, na nhyeasee mu apanmu a woɛ maa Millerfoɔ nteasee wo nkyekyemu dunan mu “wo nkurofoɔ mu akorɔmfoɔ” no kyere se, se wɔpo saa fapem nokore no a, eye mprempren so ara Honhom a ewo Nkɔmhye mu no tumi a wɔpo no. Senea adanse mmienu a atwam no ne eyi hyia, a esi so dua se saa akasakasa yi si ansa na adom bere no to mu no, saa ara nso na eye nokware ampa se nnaadaa a etwa too, anaa eɛdi akyire koraa, ma won a woka se wogyina Honhom a ewo Nkɔmhye mu no akyi no, ne se wobepo Honhom a ewo Nkɔmhye mu no.

«Satan ... ahye nea enye nokware no so denneennen bere nyinaa—de twe nnipa fi nokware ho ko. Nnaadaa a etwa to a Satan beye no ne se obema Honhom a efi Onyankopon ho no adanse no aye kwa. “Baabi a anisoadehu nni no, aman no yera” (Mmebussem 29:18). Satan de nyansa beye adwuma, akwan horow so na onam adwumayefo ahorow so, de ahinhim Onyankopon nkaefo nkurofo no ahotoso wo adanse ankasa no mu.»

«Свидетельствам кубарыдыллыах сатанаттан үөскээбит көрдөһүү буолуо. Сатана үлэтигэр сирэстэрэ — сиркүүлэрдин олорго итэҕэһитин уонна туруктааһын бузар буолуо, бу түһүмэхтэн: Сатана, Өрүүһүөй Духа сэрэтиистэрэ, буруйдааһыннара уонна сүбэлэрэ истиллин, тутуллукхутуна, бэйэтин мэкиирдэрин киллэрэргэ уонна дьон сүрэхтэрин бэйэтин алдьархайдарыгар быһыытаан баайарга манньк ылаһар, арыыйах суолун ылыныахтаах буолбат.» Selected Messages, book 1, 48.

«የመንፈስ እግዚአብሔር ምስክርነት» በኤለን ዋይት ጽሑፎች የተገለጠውን ሥልጣን ዋጋ አልባ ማድረግ ወይም መቃወም የሰይጣን «እጅግ የመጨረሻው ማታለያ» ነው። እህት ዋይት «1843 ሰንጠረዥ በጌታ እጅ እንደተመራ እና ሊለወጥ እንደማይገባ» እንደ «ተገለጠላት» ጻፈች። ያለፈው ክፍል የትንቢት መንፈስን ሥልጣን መቃወም ከመጨረሻው ዘመን ራእይ ጋር በቀጥታ ያገናኛል፡ ምክንያቱም ነቢያት ሁሉ ከሁሉ ይልቅ ስለ መጨረሻው ዘመን ይናገራሉና። ስለዚህ ዳንኤል በአሥራ አራተኛው ቁጥር «ዘራፊዎች» ራእዩን

یخوږ یتشپل اپ مې نایوڅ ادمو اود ینا ژور مل ین اوږه ټک تکه د موه ټی ژامای «نو وچوان مل»، موه ټی رېمل وان مل و نېد تورو، موه مېکه د تهر موارد ناشین ادیوان مل یوه ټی یتال مس ده مال دب، ننا زده ین یش ټپ ن. «تورو و، رټوک و، راژه و، راب ته مهن و، مراچ ټب» ین اوږه، مېکه ټی کی دوال ټس مو ش مهن؛ ټچ د ټی راز مېر مش و، ټی ټر ش ټپ و وکات، نرکب ټپس ټگر مې و لچ» مې ټرک د ژئوار نای ټپ ن. ټرژ ټی وار د نایوڅ ح ټس م ټم د مل، موه مېک تهر مژوار وه ره گه ټی «ټی و مېک بر د تکه ټی ټورو

“Ayikhiwanga yinye: lawo ma-Adventist oSuku lwesiKhombisa athatha indawo yawo ngaphansi kwesibhengezo sikaSathane ayoqala ngokulahla ukukholwa kwawo ezixwayisweni nasezikhaweni eziqukethwe eBufakazini boMoya kaNkulunkulu.”

[illegible]

«Мен муну айтууга көрсөтмө алдым: ушул убакыт үчүн кымбат чындык адам акылына улам барган сайын айкыныраак ачылып жатат. Өзгөчө мааниде эркектер да, аялдар да Машаяктын денесинен жеп, Анын канынан ичүүгө тийиш. Түшүнүктүн өнүгүшү болот, анткени чындык тынымсыз кеңейүүгө жөндөмдүү. Чындыктын Кудайлык Баштоочусу Аны таанып-билүүнү уланткандар менен барган сайын жакыныраак, дагы да жакыныраак карым-катнашка кирет. Кудайдын эли Анын сөзүн асмандан келген нан катары кабыл алганда, алар Анын чыгыштары таң сыяктуу даяр экенин билишет. Алар рухий күч алышат, дене тамак жегенде кандайча физикалык күч алса, ошондой».

Spalding and Magan, 305, 306.

ਆਖਰੀ ਲੇਖ ਵੱਚਿ ਅਸੀ ਦਰਸਾਇਆ ਸੀ ਕੀ ਉਰਿਆਹ ਸਮਿਥ 1863 ਦੀ ਬਗਾਵਤ ਦਾ ਅਗੂ ਸੀ, ਕਾਉਕਾ ਉਸੀ ਨੇ ਜਾਲੀ 1863 ਚਾਰਟ ਪੇਸ਼ ਕੀਤਾ ਸੀ। ਉਸ ਨੇ 1863 ਵੱਚਿ ਜੋ ਚਾਰਟ ਤਿਆਰ ਕੀਤਾ, ਉਸ ਨੇ ਲਾਓਦੀਕੀਆਈ ਐਡਵੈਟਵਾਦ ਦੇ ਭਵੱਖਿਬਾਣੀ ਸੰਦੇਸ਼ ਵਚਿ ਲੇਵੀਆਂ ਛੱਬੀ ਦੇ “ਸੱਤ ਸਮਿਆਂ” ਨੂੰ ਹਟਾ ਦਿੱਤਾ; ਇਸ ਤਰ੍ਹਾਂ ਨੀਹਾਂ ਨੂੰ ਧੀਰੇ-ਧੀਰੇ ਢਾਹੁਣ ਦੀ ਸੁਰੂਆਤ ਨੂੰ ਚਾਨ੍ਹਹਤਿ ਕੀਤਾ ਗਿਆ, ਅਤੇ ਨਾਲ ਹੀ ਜਾਲੀ ਲਾਓਦੀਕੀਆਈ ਐਡਵੈਟਸਿਟ ਨੀਹ ਦੇ ਨਰਿਮਾਣ ਦੀ ਸੁਰੂਆਤ ਵੀ ਹੋਈ, ਜੋ ਰੇਤ ਉੱਤੇ ਬਣੀ ਹੋਈ ਹੈ। ਬਾਅਦ ਵੱਚਿ ਐਡਵੈਟ ਇਤਹਾਸ ਵੱਚਿ, ਉੱਤਰੀ ਰਾਜੇ ਬਾਰੇ ਉਸ ਦੀ ਨੀਜੀ ਵਾਿਆਖਿਆ ਨੇ ਉਸ ਦੇ ਭਵੱਖਿਬਾਣੀ ਮਾਡਲ ਦੇ ਫਲ ਪੈਦਾ ਕੀਤੇ, ਜਦੋਂ ਲੋਕ ਕਲੀਸਿਆ ਨੂੰ ਛੱਡ ਕੇ ਭੱਜ ਗਏ।

దొంగ వేరవకేతల వీషయిస్తు జగేరతేతపడుడి; వరుగొత్తెతల వనోతరములు ధరించి మోయేదదకు వచ్చుదురు, గనీ అంతరంగమున కెరారముగ మోరింగు జోడశీలై యుండుదురు. వరి ఫలములచేత వరిని తొలినోకెందురు. ముళలచెట్లనుండి దోరకొపండలు, గండుముళలనుండి అంజారపండలు ఎవడైనను ఏరకొనున? అట్లే వరతీ మంచి చెట్టు మంచి ఫలమును ఫలించును; చెడ్డ చెట్టు చెడు ఫలమును ఫలించును. మంచి చెట్టు చెడు ఫలమును ఫలింపజాలదు; చెడ్డ చెట్టు మంచి ఫలమును ఫలింపజాలదు. మంచి ఫలమును ఫలింపని వరతీ చెట్టు నరికి అగినీలే వయబడును. కమన వరి ఫలములచేత వరిని తొలినోకెందురు. నన్ను వరభువ, వరభువ అని వేలెచే వరతీవడును పరలేక రజేయములే వరవేశింపడు; పరలేకమందున్ న తండ్రీ చేతేతవరకరము చేయువడే వరవేశించును. ఆ దీనమున అనేకులు నజే, వరభువ, వరభువ, నీ నమమున మేము వరవచింపలేదు? నీ నమమున దయ్యములను వెళలగొట్టలేదు? నీ నమమున అనేక మహాత్కర్యములు చేయలేదు? అని చెప్పదురు. అప్పడు నేను వరితో న్నపవ్వుముగా చెప్పెదను: నేను మిమ్మును ఎప్పడును ఎరుగను; అకరమము చేయువరలార, న యేదదనుండి తెలగివొడి. కబట్టి నీ ఈ మాటలను వీని వటినీ ఆచరించువడు, తన ఇంటినీ బండమీద కట్టుకొన్న జేడానిగల మనుష్యునితో పోల్చబడును. వరేషము కురిసెను, వరవహములు వచ్చెను, గలులు వచ్చెను, ఆ ఇంటిమీద బలముగ తక్కిన; అయినను అది కూలలేదు; ఏలయనగా అది బండమీద న్నధవింపబడినది. మరియు నీ ఈ మాటలను వీని వటినీ ఆచరింపనివడు, తన ఇంటినీ ఇసుకమీద కట్టుకొన్న బుద్ధిహీనుడైన మనుష్యునితో పోల్చబడును. వరేషము కురిసెను, వరవహములు వచ్చెను, గలులు వచ్చెను, ఆ ఇంటిమీద బలముగ తక్కిన; అప్పడు అది కూలిపోయెను; దని పతనము గొప్పదై యుండును. మతేతయీ 7:15-27.

“Mi nan̄ ba, lahabar bil’ber̄ nak’an sumlina ne sayim kuli arazana. Ne a noor ka yel zugu ka tuma ka pahi, von̄ma la nyela la be la salam la duniya n-taaba n ti ka nira. Duniya kuli ka non̄a n p̄oor ka yulsi la ka o ber̄ma. Betelehem zugu tuma la, malaika zanga ka sayim, ka ba ȳorra ka pahi. Ba la daari la ka ba yeli lahabar sum’ teja la kuli. N dan̄ Israel kpema la n be ka ba p̄oos ba daana ka ba nyela, ba la be ka ba zaan̄ la sum’ ka ba yeli Yesu dogri la. Ama din ka ba kan̄ la ka ba basi ba.”

ခရစ်တော်၏မျိုးဆက်စဉ်အတွင်း အဆုံးကာလသည် ကိုယ်တော်၏ဖွားမြင်ခြင်းဖြစ်၍၊ ထိုအချိန်၌ပင် ထိုမျိုးဆက်ကို စမ်းသပ်မည့် သတင်းစကားသည် တံဆိပ်ဖြည့်ဖွင့်လှစ်ခံရသည်။ ၁၉၈၉ ခုနှစ်သည် တစ်ရာလေးဆယ့်လေးထောင်အနက် ပါဝင်ရန် ခေါ်တော်မူခံရသောသူတို့အတွက် အဆုံးကာလဖြစ်သည်။ Uriah Smith ၏ ပရောဖက်ပုဂ္ဂိုလ်သည် ၁၈၄၃ ဇယားတွင် ကိုယ်စားပြုသော အခြေခံသမ္မတရားများကို ငြင်းပယ်ခဲ့သည်။ ထိုသမ္မတရားများသည် “ကျောက်” ဖြစ်ကုန်သည်။

“अयोध्या चुकी है: 1842, 1843, र 1844 मा आएको सन्देशदेखि हामीले नरिमाण गर्दै आएको विश्वासको जगलाई वचिलति पार्ने कुनै पनकिरा भतिरिनि दनिहुँदैन। म यस सन्देशमा थिएँ, र त्यसबेलादेखि नै परमेश्वरले हामीलाई दनिभएको ज्योतिप्रति सितयनषिठ भई म संसारको सामुन्ने उभौँदै आएको छु। दनिप्रतिदिनि हामीले उत्कट प्रार्थनासहित ज्योतिको खोजी गर्दै प्रभुलाई खोज्दा हाम्रो खुट्टा जुन आधारमञ्चमा राखियो, त्यसबाट आफ्नो खुट्टा हटाउने हाम्रो कुनै अभिप्राय छैन। के तमिहरू ठान्छौ कतिपरमेश्वरले मलाई दनिभएको ज्योतिमि त्याग्न सक्छु? त्यो युगयुगका चट्टानझैँ अटल हुनुपर्छ। त्यो दडिँएदेखि नै त्यसले मलाई मार्गदर्शन गर्दै आएको छ।” Review and Herald, April 14, 1903.

کيفيتك مكال چ یرد مالسا یلیم غي نیگنا کي تیک سینیرنم یالوم ریخا نجوه، 2001 ربمبتس 11 دق اراچس، مور موقوه دقک سیرککښ! موقوه یرد نلامرق وتاوس یءادنم تویرتاقتک ناد، نکسفیلد هامور یگاب ریخا نیجوا سسورق. ریللغم یالوم ملت سواق سواک ریجذب اوامب نکوموموکنم یووبن ماتنم ناد، قوی ترب نیگنا ناد، غتاد ریجذب ناد، نوروت نجوه“ ناد، یالوم ایکی دیوال مسیتنفدا “ننموبورک ملراسب ناد: ای ملموبور ولال وتی هامور.”

یبارمش ناکموهتەن وومەهە هک درک یرایە، دایهگار ادەتاک وەل زئیەب یەتشیرف وەئ هک یەممان وەئ مەب هک ووتالەلەل یەتەناتس تورپ و ییپاپ یامۆر یەتەخاس هزابئیر وەئ و، مودراوخ نایلباب لآباب یەمەبارمش مەب، هوار یگر مو ه 1863 ییشی کرمس یاتەرمس ه ووتەکش یپ یەمویش موارە ناشین (مدیقەع).

ከዚህም በኋላ ሌላ መልእክታላቅ ሥልጣን ይዞ ከሰማይ ሲወርድ አየሁ፤ ምድርም በክብሩ ተብራ ነበር። በታላቅ ድምፅም በኃይል ጮኸ እንዲህ ሲል፤ ታላቁቱ ባቢሎን ወድቃለች፤ ወድቃለች፤ የአጋንንትም መኖሪያ፤ የክፉ መንፈስ ሁሉ መጣሪያ፤ የርኩስና የተጠላ ወፍ ሁሉ ማሰሪያ ሆናለች። አሕዛብ ሁሉ ከዝሙቷ ቍጣ ወይን ጠጅ ጠጥተዋልና፤ የምድርም ነገሥታት ከእርስዋ ጋር ዝሙት አድርገዋል፤ የምድርም ነጋዴዎች ከቅንጦትዋ ብዛት የተነሣ ባለጠገች ሆነዋል። ራእይ 18፡1-3።

2020 թուականի Յուլիս 18-ի յուսախաբուրեան ժամանակ, Լաւոդիկէի Եօթներորդ-օրեայ Ադվենտիստ եկեղեցւոյ համար փորձութեան ընթացքը աւարտած էր, եւ սկսած էր այն անձերուն փորձութեան ընթացքը, որոնք թեկնածուներն էին հարիւր քառասունչորս հազարի մէջ ըլլալու համար: Երբ Միքայէլ 2023 թուականի Յուլիսին սկսաւ արթնցնել այդ թեկնածուները, Ադվենտականութեան առակուն իբրեւ իւղ ներկայացուած պատգամը կրկին բացուեցաւ: Թէ՛ 2001 թուականի Սեպտեմբեր 11-էն ետք, թէ՛ 2023 թուականի Յուլիսէն ետք, տեղի ունեցաւ իւղին թափում մը, եւ այն պատգամը, որ բացուեցաւ 2023 թուականի Յուլիսին, ամբողջովին զարգանալով, առակին Կէսգիշերեան Աղաղակի պատգամն է:

Xkimgargel al hunk'un jantak'ij rech ri q'ij richin tojtob'enik, achi'el ri rutzijol pa kiwij ri q'axel taq ali' ri na'ojil taq k'o kik'in chuqa' ri mana-taq na'ojil; xa k'a ri' nimär chuqa' ruk'ulwachin ri rutzijol richin ri k'utunik ch'abel. Ri rutzijol ri' napon pa ri q'ij richin ri Sunday law ri chanin petenäq, chuqa' toq napon, ri ruka'n ch'ab'äl richin Revelation capítulo dieciocho nusik'ij el ri juley chik ruwäq'al Dios pa Babilonia.

Acunani tiyaput iyuchanqata uyariyarqani, hanaq pacha manta niqta: Lloqsiychis paymanta, llaqtay, ama huchankunapi paywan kуска kaqkuna kaychispaq, hinaspa ama ñak'ariyninkunamanta chaskiqkuna kaychispaq. Huchankunaqa hanaq pachakama chayarqan, Diospas mana allin ruwasqankunata yuyarirqan. Apocalipsis 18:4, 5.

Wiikar ayaagá bande didi haa tati nde wadii ceede, wadi habaru yamiroore ndee nder wadtude, e don ko sippol ndiyam caggal ngal fuddi. Wiikar didaabo on holliimo timminde ndee yamiroore wadtude, e wadi habaru yamiroore wadtude ngam horiiji goddi di Alla di nanndiraadi don wadi nder Babilon.

“अद्वितीय कुतूबे की ख़ीरी ख़दिमत में, दुनिया को ख़बरदार करने के लिए, कलसियाओं के सामने दो अलग-अलग पुकारे पेश की जाती हैं। दूसरे फ़रश्ते का पैग़ाम यह है, ‘बाबुल गरि पड़ा, गरि पड़ा, वह बड़ा शहर; क्योंकि उसने अपनी व्यभिचार की ग़ज़ब-भरी दाख़मदरि सब जातियों को पलाई है।’ और तीसरे फ़रश्ते के पैग़ाम की बुलंद पुकार में आसमान से एक आवाज़ सुनाई देती है, जो कहती है, ‘ऐ मेरी क़ौम, उसमें से नक़िल आओ।’” Review and Herald, December 6, 1892.

٢ مل سلّو پ یزئ هه ب ین ادوی رفلّ و هئ مک ندرکئ ج هبئ ج هتئ ادزوری پی ی حوّر ین تشیراد یتاک مل وهئ ی ای کی دوال ی اسئ لک ی مون درکی قات وهئ ر مگهئ اج . ندرکوا و مت هتئ ب ی کی نول اس مت نای ، درکئ پی ی تس هه ٢٠٠١ ی لول ی هئ ی ١١ مل مک تئ ب ووب مهت و ه ی ژوّر ی تس ی تنئ قدا ی وهئ ، درک نووم وهئ نای ٢٠٢٠ ی زووم مت ی ١٨ ی ته ی از مران مک ووب ی ن امن اخه ی کی کاپ وهئ ی مون درکی قات مون درکی قات ی کی ام ای هپ ن تشیراد وهئ . تاده دووړ ادزوری پی ی حوّر ین تشیراد ی هوام مل وهئ ی مون درکی قات . تاکه د ی ته ی ارهنئ یون

“Daahii biqaa guutuu lafaa bira dhaabatan, iddoo yeroo tokko Seexanaaf akka kiirubii haguugduutti kenname qabaniiru. Uumamtoota qulqulloota teessoo isaa marsee jiraniin, Gooftaan jiraattota lafaa wajjin qunnamtii yeroo hunda itti fufaa qaba. Zayitiin warqee fakkaatu ayyaana Waaqayyo isa ibsaa amantootaa ittiin guutu agarsiisa, kunis akka isaan hin hollannee fi hin badneef. Zayitiin qulqulluun kun erga hafuura ergaawwan Waaqayyoo keessatti samii irraa hin dhangalaane ta’ee, humnoonni hamaa guutummaatti namoota irratti mootummaa qabatanii turan.”

“ईश्वर का अनादर तब होता है जब हम उन संदेशों को ग्रहण नहीं करते जो वह हमें भेजता है। इस प्रकार हम उस स्वर्णमि तेल को अस्वीकार करते हैं जसै वह हमारी आत्माओं में उंडेलना चाहता है, ताकि वह अंधकार में रहने वालों तक पहुँचाया जाए। जब पुकार सुनाई देगी, ‘देखो, दूल्हा आता है; उसके स्वागत के लिये बाहर नक़िलो,’ तब जनिहोने पवतिर तेल को ग्रहण नहीं किया है, जनिहोने अपने हृदयों में मसीह के अनुग्रह को संजोकर नहीं रखा है, वे मूर्ख कुँवारियों के समान यह पाएँगे कवि अपने प्रभु से मिलने के लिये तैयार नहीं हैं। उनके भीतर स्वयं तेल प्राप्त करने की सामर्थ्य नहीं है, और उनका जीवन नष्ट हो जाता है। परन्तु यदि परमेश्वर के पवतिर आत्मा के लिये याचना की जाए, यदि हम मूसा के समान वनिती करें, ‘मुझे अपनी महिमा दिखा,’ तो परमेश्वर का प्रेम हमारे हृदयों में उंडेल दिया जाएगा। स्वर्णमि नलिकाओं के द्वारा, वह स्वर्णमि तेल हम तक पहुँचाया जाएगा। ‘न बल से, न सामर्थ्य से, परन्तु मेरे आत्मा के द्वारा, सेनाओं के यहोवा की यही वाणी है।’ धर्म के सूर्य की उज्ज्वल करिणों को ग्रहण करके, परमेश्वर की सन्तानें जगत में ज्योतियों के समान प्रकाश करती हैं।” Review and Herald, July 20, 1897.

144,000 ၵ်း တံဆိပ်ခတ်ခင်းကာလသည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့ပြီး ထိုကာလသည် စမ်းသပ်ခင်းကာလ နှစ်ရပ်ကို ကိုယ်စားပြုသည်။ ပထမကာလမှာ လခေဒိကံအာရုံ Seventh-day Adventist အသင်းတော်၏ နောက်ဆုံး စမ်းသပ်ခင်းဖြစ်ပြီး ဒုတိယကာလမှာ သမီးကညာ ဆယ်ဦး၏ ဥပမာတော်အကခြင်းအရာထဲမှ ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။ ပညာရှိသော သမီးကညာဖြစ်စေ၊ မိုက်မဲသော သမီးကညာဖြစ်စေ ဖြစ်ရန်အတွက်၊ သမီးကညာအားလုံးသည် နှောင့်နှေးချိန်တစ်ရပ်ကို တွေ့ကျိမည် ဖြစ်သည်။

Ne Millerite akukọ ihe mere eme, oge itari malitere site n'ibiarute nke mmụọ-ozị nke abụọ, nke mere n'oge ndakpọ olileanya mbụ. N'oge ahụ, e wepuru n'akukọ ndị Protestant, ndị bụbu ndị Chineke hoputara n'okwukwe ogbugba ndụ ochie. N'ụbọchị July 18, 2020, a pukwara ndị Chineke hoputara n'okwukwe ogbugba ndụ ochie n'akukọ, ma usoro nnwale nke mere n'oge itari n'akukọ ihe mere eme nke ndị Millerite malitere imeghari ọzọ. Ozi nke Mkpu Etiti Abali ka e mesiri meputara n'akukọ ihe mere eme nke ndị Millerite, di ka a na-emeputa ya ugbo a. Mgbe o biarutere n'uju na nzukọ ogige Exeter, e gosiputara nke oma ndi nwere ozi ahụ (mmanụ) na ndi na-enweghi ya. Ndi Chineke hoputara n'okwukwe ogbugba ndụ ochie n'akukọ ihe mere eme nke o bula bu ndi mbu a na-anwale ma e mesia a gafee ha.

“‘ဗုဒ္ဓအားခါးခိုင်းမဲ့၊ အင်းအင်း ယူအံ့ပေးမိမိခိုင်းခင်းသင်လို့အသစ်တိုင်းအံ့ခင်း၊ ဗုဒ္ဓအားဝိညာဉ်မဲ့၊ တိုင်းခိုင်းခင်း၊ လုံးပန်းပိုင်းခိုင်းခင်းသင်လို့လင်းခင်း။’ ဂဝိယုံလွမ်းအံ့ခင်းသင်လို့တိုင်းမူတီးဝါး၊ ဝိညာဉ်တော်လင်းပန်းဘုရားသခင် ဂါလင်ဂွမ်းပျောက်ဂျ၊ ဂါလင်လောက၊ လေးဂဗျ၊ ဗုဒ္ဓလုံးဟပ်းဗျ၊ လိုင်အန်းမီးဂါလင်ယှ၊ လေးဂဗျ၊ အဂ္ဂင်၊ အဂ္ဂါမီးမာန်မီးတျ၊ ဂုန်းတင်းအမ်း၊ တင်းရှပ်းလေး၊ မိုဝ်းဝါးဘျးလုံးလှိုင်းလင်းပိုင်ဂါလင်အန်း ဗုဒ္ဓအန်းလေးပီအံ့ဗုဒ္ဓပင်လိုင်ပိတ်းဝိတင်းဦး။

ဗုဒ္ဓအန်းလုံးပိတ်းလို့ဝိညာဉ်တော်လင်းပန်းဘုရားသခင် လွင်၊ ပျောက်ဂျ၊ လေး။

ဂါလင်လိုင်လေးဂါလင်လှိုင်း၊ လိုင်ဂါလင်မီးဂုန်း၊ ဂုန်းအံ့ပစ္စုပ္ပန်အံ့၊ လွင်လှိုင်းလွင်လှိုင်းဂါလင်ဆာတန် မိုဝ်းမန်းဂါလင်ဟိတ်းဂါလင်လေးဂုန်းလင်းဂပ်းသင်လို့လှိုင်းလှိုင်းလေး၊ ဂပ်းအသင်းတော်များ လေး ထိုင်းခိုင်တင်းလံ၊ ဂါလင်တင်းအံ့ခင်းခင်းဂုန်းသင်၊ လိတ်းပရဗေဏ်တီဗုဒ္ဓလိပ်းဂိုဏ်းတင်းမူတီး ခိုအံ့ခဗျ၊ တဂ်းလန်၊ ခင်းသင်လို့။ ပွင်၊ သွတ်းခါးခိုင်းမဲ့၊ မီးမီးဗုဒ္ဓအံ့ခင်း။

ထိုဝ်းပန်းအသင်းတော်တင်းရှပ်းလှိုင်း၊ တိုင်းခိုအံ့မား။

ထိုဝ်းပန်းတိမ်အားဂဗျ၊ ပြန်လဲဂါလင်ပန်းဘုရားသခင်

လုံးထုပ်းဂန်းခင်းသင်လို့ဂုန်းတိုင်းဂိုဏ်းဂါလင်ပီအံ့ဗုဒ္ဓအသင်းတော်တင်းလှိုင်း၊ လေးဂဗျ၊ မိုဝ်းအန်း လင်းရှပ်းလေးဂါလင်ခါတ်၊ ခိုအံ့ယှ၊ လှိုင်းလိုင်၊ ဂါလင်ဝိညာဉ်တော်လင်းပန်းဘုရားသခင်လှိုင်းလှိုင်းပျံ

။ ဂါလင်ယွမ်းလှိုင်းပင်၊ ယျ၊ သဂေ၊ ဂျ၊ မန်းမိုအံ့ခင်း၊ ဗုဒ္ဓလှိုင်းဂါလင်ပီအံ့ရလဒ်တစ်ခုတည်း

ခွင်ဂါလင်တိုင်းယရေ၊ မင်းဂါလင်၊ လှိုင်း။ လင်းဟိတ်းဗုဒ္ဓအံ့ခင်းလှိုင်းလှိုင်းအန်းအနံ့တ

တျ၊ မိုတ်းဂါလင်လှိုင်းဂုဏ်းဝါး၊ ပင်၊ ယျ၊ လေးလုံးပယ်ယျ၊ တဂေ၊ ပန်းမန်းဂုန်းသဘာဝလှိုင်းလှိုင်း၊

လေးလုံးဖိအံ့ပွန်းခိုအံ့ခင်း၊ လုံးတိုင်တိုင်းရှပ်းငါးထိုင်မဲ့၊

လုံးဂဗျ၊ သင်းခိုအံ့မဲ့၊ လောကအုတ်ပိတ်းပိုင်းခွင်မန်း၊ လေးဂဗျ၊

လုံးဟိတ်းရှပ်းထိုဂ်းသို့တျ၊ ဂါလင်ယျ၊ ခင်းပျ၊ အံ့ခင်းတော်လင်းပန်းဘုရားသခင်။” Selected Messages,

book 3, 154.

በየትኛውም የፈተና ዘመን ውስጥ፣ የተከፈተውን መልእክት የሚጥሉ ሰዎች ጳውሎስ የተናገረውን ብርቱ ማታለያ ይቀበላሉ።

ضفرن نأ اننكمي الف .انبولق سملو انمافأ عنقأ يذلاق حل ابفختسن نأبىم ءيش الاب»
ملاعلا ىلإ ءامسلا نم ءلسر تلسرأ دقل .بقاق نود متم حرب انىلإ مللا امل سرى يتلا تاريذحتلا
منالو .ءلسرلا ءلت امب اولماع يتلا ءيفي ءلا ىل عققوتم سانلا ءاچن تنافو ،حون مايأ يف
مىءاربإ نمز يفو .انفوطلا ءايم يف اوءلف ،ئطاخلا سنجلا نم مللا حور بحسنا ،راذنلا اوضفر
متأرما عم أطول ادع ام ،عيمجل ءلف ،نىبنذمل مودس ناكس ىلإ لسوتت نأ نع ءمحرلا تنفك
مللا نبا نلعأ دقف .جىسمل مايأ يف رملأ ناك ءلذكو .ءامسلا نم تلزن يتلا رانلاب ،هيتنباو
مايألا ىلإ علطتى ذإو .”ابارخ مءل ءلرئى مءتتب اذو“ :لىلجلا ءلذ نم نىنمؤملا ريغ دوهىلل
ىتح قحلا قءبح اولبقي مل“ نىذلا نأشب مسفن دودحمل ريغ ىلإلا ناطلسلا حرصى ،قرىخالا
ناذى ءكل ،بذءلا اوقصى ىتح ،لالضلا لمع مللا مءىلإ لسرىس اذل لجالو“ :ءالاق ”اوصلخى

هلا بحسي ،هتلك ميلاعت نوضفري مهنأ امكف .”مثال اب اؤرُس لب قحلا اوقدصي مل نيذلا عيمج
46. ،ةركبملا تاباتكلا .»امنوبحي يتلا تاعادخلل مكرتوي ،هحور

Ñuqanchik kay yachayta qatinqin qillqapi qatiqkuchkanchik.